

**ဆက်စပ်ကုမ္ပဏီတစ်ခု၏ ဝယ်ယူမှုကိစ္စများ အောင်မြင်စွာ ပြီးစီးကြောင်း အသိပေးကြေငြာခြင်း**

ဖတ်(စ်)မြန်မာအင်ဗက်(စ်)ဗွဲ (န့်)ကုမ္ပဏီလီမိတက် (“ကုမ္ပဏီ” နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီခွဲ များ စုပေါင်း၍ “ကုမ္ပဏီအုပ်စု”) ဒါရိုက်တာအဖွဲ့သည် ဆက်စပ်ကုမ္ပဏီ ဖြစ်သော **Memories Group Limited** (Memories Group) တွင် လုပ်ငန်းအသစ်ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ ၂၀၁၈ ခုနှစ် ဇူလိုင်လ (၂၆) ရက်နေ့တွင် ထုတ်ပြန်ခဲ့သောကြေညာချက်အား ရည်ညွှန်းကာ ဆက်လက်ထုတ်ပြန်ခြင်း ဖြစ်ပါသည်။ ယင်းကြေညာချက်၏ နောက်ဆက် တွဲအဖြစ် ယခုကြေညာချက်ကို ထုတ်ပြန်ခြင်းဖြစ်ပြီး ယခုကြေညာချက်ပါ စကားရပ်များသည် ယခင်ကြေညာချက်ပါ စကားရပ်များ အတိုင်း အဓိပ္ပာယ်ဖွင့်ဆိုရမည် ဖြစ်ပါသည်။

FMI ကုမ္ပဏီ ဒါရိုက်တာအဖွဲ့သည် Memories Group မှ မြန်မာ့ခရီးသွားလုပ်ငန်း ကဏ္ဍတွင် တိုးချဲ့မှု တစ်စိတ်တစ်ပိုင်းအဖြစ် SM Asset Holdings Pte. Ltd. ၏ အစုရှယ်ယာပိုင်ဆိုင်မှု (၁၀၀%) နှင့် Mokaan (S) Pte. Ltd. ၏ အစုရှယ်ယာပိုင်ဆိုင်မှု (၂၀%) တို့အား ဝယ်ယူသည့် ကိစ္စ သည် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၆) ရက်တွင် အောင်မြင်ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း ရှယ်ယာရှင်များအား အသိပေး ကြေငြာအပ်ပါသည်။

သဘောတူစာချုပ်များနှင့်ပတ်သက်သည့် အသိပေးကြေညာချက်ကို အောက်ဖော်ပြပါ လင့်ခ် (Link) မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Memories Group ၏ အစုရှယ်ယာဝယ်ယူမှုများ။ ။

[http://infopub.sgx.com/Apps?A=COW\\_CorpAnnouncement\\_Content&B=AnnouncementLast3MonthsSecurity&F=1TIUG90RYMTGJ51Y&H=277c1b3ad876d794e08e43c2c080f8654d50180b53deafe03c675814212562a9](http://infopub.sgx.com/Apps?A=COW_CorpAnnouncement_Content&B=AnnouncementLast3MonthsSecurity&F=1TIUG90RYMTGJ51Y&H=277c1b3ad876d794e08e43c2c080f8654d50180b53deafe03c675814212562a9)

**FMI ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများအပေါ် အကျိုးသက်ရောက်မှု**

အထက်ဖော်ပြပါ ဝယ်ယူမှု ကိစ္စရပ်များ အောင်မြင်စွာ ပြီးစီးချိန်တွင် Memories Group Ltd အနေနှင့် လုပ်ငန်းလွှဲပြောင်း ပေးသူများအား ၎င်း၏ အစုရှယ်ယာ အသစ်များထုတ်ဝေပေးခြင်းကြောင့် Memories Group Ltd တွင် FMI ကုမ္ပဏီ၏ အစုရှယ်ယာပိုင်ဆိုင်မှုမှာ ၁၁.၈၁% မှ ၈.၃၆% သို့ လျော့ကျသွား (Dilute) ပါ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။<sup>၁</sup>

ဒါရိုက်တာအဖွဲ့၏ အမိန့်အရ

ထွန်းထွန်း

အမှုဆောင်ဒါရိုက်တာ

၂၀၁၈ခုနှစ်၊ အောက်တိုဘာ ( ၂၉ ) ရက်

**First Myanmar Investment Co., Ltd.**

YSX Code 00001

The Campus

1 Office Park, Rain Tree Drive

Pun Hlaing Estate, Hlaing Thayar Township,

Yangon 11401, Myanmar

Tel: (01) 3687766

[www.fmi.com.mm](http://www.fmi.com.mm)

၁။ ဝယ်ယူမှု ပြီးစီးသည့်နောက် Memories Group ၏ တိုးပွားလာသော ရှယ်ယာအရေအတွက် ဖြစ်သော ၅၀၁,၆၇၀,၉၅၅ အစု အပေါ်မူတည်၍ တွက်ချက်ခြင်း ဖြစ်ပါသည်။